

ဝါသီးနှံစိုက်ခင်းများတွင် ပေါင်းပေါက်ရောက်မှုအပေါ် လိုက်နာဆောင်ရွက်ရမည့်အချက်များ

ဝါသီးနှံသည် သီးနှံသက်တမ်း အစောပိုင်း ကြီးထွားမှုနှေးသော သီးနှံပင်ဖြစ်ပြီး စိုက်တန်းအကွာ အဝေးကျယ်ခြင်းသည် ပေါင်းယှဉ်ပြိုင်မှုကို ခံနိုင်ရည်မဲ့စေပါသည်။ ကမ္ဘာဝါထုတ်လုပ်မှု၏ ၃၀%ခန့် သည် ပေါင်း၏ဆိုးရွားသော အကျိုးသက်ရောက်မှုကြောင့် ဆုံးရှုံးမှုများရှိပါသည်။ ပေါင်းပုံမှန် မနှိမ်နင်း နိုင်လျှင် ၉၀%အထိ အထွက်နှုန်း ဆုံးရှုံးနိုင်သည့်အပြင် ဝါချည်မျှင်အရည်အသွေးကိုပါ ကျဆင်းစေ ပါသည်။

ပေါင်းပေါက်ရောက်မှုကြောင့် ဝါသီးနှံတွင် ပျက်စီးမှုအနည်းအများသည် ပေါင်းအမျိုးအစားနှင့် ပေါင်းပင်အရည်အတွက်ပေါ်တွင်လည်း မူတည်သဖြင့် မိမိစိုက်ခင်းအတွင်းရှိ ပေါက်ရောက်သော ပေါင်းအမျိုးအစားများကို သိရှိရန်လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးနည်းလမ်းများ အပါအဝင် ဘက်စုံပေါင်းကာကွယ်နှိမ်နင်းနည်းများ အသုံးပြုရန် အလေးထားဆောင်ရွက်သင့်ပါသည်။

- မျိုးရွေးချယ်ရာတွင် ယှဉ်ပြိုင်အားကောင်းသော အောင်မြင်သော မျိုးသန့်မျိုးစေ့များ အသုံးပြုရန်
- ကောင်းစွာဆွေးမြေ့သော သဘာဝမြေဩဇာနှင့် လယ်ယာစွန့်ပစ္စည်းများ အသုံးပြုရန်
- ပေါင်းမျိုးစေ့နှင့် ပင်ပိုင်းဆိုင်ရာအစိတ်အပိုင်းများမှ မျိုးပွားခြင်းမရှိအောင် ဟန့်တားရန်
- လယ်ယာသုံးကိရိယာများမှ မပြန့်ပွားစေရန်အတွက် တခင်းမှတခင်းသို့ကူးရာတွင် သေချာစွာ သန့်ရှင်းရန်
- မစိုက်ခင်ထွန်ယက်ပြီးမြေပေါ်တွင် အမြန်ကြီးသော ပဲမျိုးရင်းဝင်ပင်များ (ဥပမာ - ညံပင်၊ ပိုက်ဆံလျှော်၊ မြေနိမ့်ချယ်ရီ) စိုက်ပြီးထယ်ထိုးထွန်မွေ့ခြင်း ဆောင်ရွက်ရန်
- ပေါင်းစေ့များ နေရောင်ခြည်မရရှိစေရန်နှင့် ကြီးထွားမှုအဟန့်အတား ဖြစ်စေရန်အတွက် ကောက်ရိုးပြတ်များ၊ ပင်ကြွင်းများဖြင့်ဖုံးအုပ်ခြင်း နည်းစနစ်အသုံးပြုရန်
- ဝါပင် ၁ရက်သားမှ ၂ရက်သားအတွင်း သားခွဲရန်၊
- ဝါအပင်ပေါက်ပြီး (၁၄-၆၀) ရက်အတွင်းတွင် ပေါင်းမြက်ရှင်းလင်းရန်
- နောက်ပိုင်း ကြားထွန်ဝင်ခြင်းကို ၁၅ရက်တစ်ကြိမ် (သို့) ရေသွင်းပြီးချိန်နှင့် မိုးရွာပြီးချိန်သော် လည်းကောင်း၊ ပေါင်းမြက်များထပ်မံပေါက်လာလျှင်သော်လည်းကောင်း လိုအပ်သလို ပေါင်းရှင်းရန်
- ပေါက်ရောက်သော ပေါင်းပင်အမျိုးအစားနှင့် သက်တမ်းပေါ်မူတည်၍ သင့်တော်သော ပေါင်းသတ်ဆေးကို သေချာစွာရွေးချယ်၍ အညွှန်းစာအတိုင်း မှန်ကန်သော ဆေးနှုန်းထားကို အသုံးပြု၍ နှိမ်နင်းရန်

- အပင်မစိုက်မီ ပေါက်ရောက်သောပေါင်းများ တစ်နှစ်ခံနှင့် နှစ်ရှည်ပေါင်းများအတွက် ဂလိုင်ဖိုဆိတ် နှင့် တစ်နှစ်ခံပေါင်းများအတွက် ပါရာကွပ်အသုံးပြုရန် (ဆေးဖျန်းချိန်ကို ညနေပိုင်း ဖျန်း ခြင်းဖြင့် ဆေးနှုန်းထားနည်းနည်းသုံးပြီး ထိရောက်မှုရှိစေပါသည်) နှင့် ဆေးအသုံးပြုပြီး (၇-၁၀) ရက်ကြာမှ စိုက်ပျိုးရန် (သို့) ထွန်ယက်ရန်
- မစိုက်ခင် မြေဖျန်းဆေးအသုံးပြုပါက မစိုက်ခင် ၂ ပတ်အလိုတွင် အသုံးပြုပြီးမှ စိုက်ပျိုးရန် (မြေဖျန်းဆေးအတွက် အစိုဓာတ်ရှိရန် လိုအပ်ပြီး မရှိပါကအသုံးပြုပြီး ၁ ပတ်အတွင်း သွင်းရေ (သို့) မိုးရေရရန် ဆောင်ရွက်ရန်)
- အပင်မပေါက်မီသုံးသောဆေးအား မျိုးစေ့ချပြီး (၀-၆) ရက်အတွင်း အသုံးပြုရန်နှင့် စိုက်ပြီး (သို့) မျိုးစေ့ချပြီး (၂၁) ရက်အကြာတွင် ထပ်မံပေါက်သော ပေါင်းများအား ပေါင်းအမျိုးအစား အလိုက် ရွေးချယ်ပေါင်းသတ်ဆေးအသုံးပြုရန်
- ရွက်ဖျန်းပေါင်းသတ်ဆေး အသုံးပြုရန် ထိရောက်သောအချိန်မှာ အပူချိန် (၁၅-၂၅ စင်တီဂရိတ်) ရှိရန်၊ နံနက် (၈:၀၀ - ၉:၀၀) နာရီခန့်နှင့် ညနေ (၃:၀၀ - ၄:၀၀) နာရီအတွင်း အသုံး ပြုရန်ဖြစ်သည်။
- ဆေးဖျန်းပြီးမိုးလွတ်ရမည့် ကာလကိုလည်း အညွှန်းပါအတိုင်း လိုက်နာရန် ဖြစ်ပါသည်။